



# YANGON STOCK EXCHANGE

ရန်ကုန်စတော့အိတ်ချိန်းမှထုတ်ဝေသောသုံးလပတ်သတင်းလွှာ

### WHAT'S INSIDE THIS ISSUE:

(Oct မှ Dec ) သုံးလပတ်သတင်းများ

စတော့ရောင်းဝယ်ရေး အခြေခံ အွန်လိုင်း သင်တန်း အပတ်စဉ် (၀၀၃/၂၀၂၂) ကို ဖွင့်လှစ်မည်...

“ PRE- LISTING BOARD ” (စာရင်းဝင်အကြံပြုဈေးကွက်) ဆိုင်ရာ အွန်လိုင်းဆွေးနွေးပွဲ ကျင်းပရန်စီစဉ်...

YSX STOCK INVESTMENT VIRTUAL SERIES ကို ဒီဇင်ဘာလအတွင်း YSX YOUTUBE CHANNEL မှထုတ်လွှင့်...



FREE WEBINAR COMING IN FEBRUARY 2022

## PRE LISTING BOARD OF YSX



### “ PRE- LISTING BOARD (စာရင်းဝင်အကြံပြုဈေးကွက်) ဆိုင်ရာ အွန်လိုင်း ဆွေးနွေးပွဲအား လာမည့် ဖေဖော်ဝါရီလတွင် ကျင်းပရန်စီစဉ် ”

ရန်ကုန်စတော့အိတ်ချိန်း(YSX)နှင့် မြန်မာနိုင်ငံငွေချေးသက်သေခံလက်မှတ်ကြီးကြပ်ရေးကော်မရှင်တို့ ပူးပေါင်း၍ “Webinar for Pre Listing Board (PLB) of YSX” ခေါင်းစဉ်ဖြင့် အွန်လိုင်းဆွေးနွေးပွဲတစ်ခုအား ကျင်းပရန် စီစဉ်လျက်ရှိပါသည်။ ဆွေးနွေးပွဲတွင် မြန်မာကုမ္ပဏီများအနေဖြင့် ရန်ကုန်စတော့အိတ်ချိန်း၏ စာရင်းဝင်အကြံပြုဈေးကွက်ကို ဝင်ရောက်ရန် လိုအပ်သော နည်းဥပဒေများ၊ စည်းမျဉ်းများ၊စံသတ်မှတ်ချက်များကိုရှင်းလင်းဆွေးနွေးသွားမည်ဖြစ်ပါသည်။အစီအစဉ်အသေးစိတ်ကိုသိရှိလိုပါက [promotion@ysx-mm.com](mailto:promotion@ysx-mm.com) သို့ အီးမေးလ်ပေးပို့ ဆက်သွယ်မေးမြန်းနိုင်ပါသည်။

### “ရန်ကုန်စတော့အိတ်ချိန်း (YSX) ၏ စတော့ရောင်းဝယ်ရေး အခြေခံ သင်တန်း အပတ်စဉ် (၀၀၃/၂၀၂၂) ကို ဖွင့်လှစ်မည်”

စတော့အရောင်းအဝယ်ကို စိတ်ပါဝင်စားသူများ၊ စတော့ရှယ်ယာကို စတင်အရောင်းအဝယ်ပြုလုပ်လိုသူများအတွက် “စတော့ရောင်းဝယ်ရေး အခြေခံသင်တန်း အပတ်စဉ် (၀၀၃/၂၀၂၂)” ကို ရန်ကုန်စတော့အိတ်ချိန်းမှ အွန်းလိုင်းဖြင့် ၂၀၂၂ ခုနှစ်၊ ဖေဖော်ဝါရီလထဲတွင် ဖွင့်လှစ်သင်ကြားပေးရန် စီစဉ်လျက်ရှိပါသည်။ သင်တန်းအသေးစိတ် အစီအစဉ်များကို ရန်ကုန်စတော့အိတ်ချိန်း၏ ဝက်ဆိုဒ် နှင့် အခြားလူမှုကွန်ယက်စာမျက်နှာများတွင် မကြာမီ ကြေငြာပေးမှာဖြစ်ပါသည်။

### “ YSX STOCK INVESTMENT VIRTUAL SERIES ကို ဒီဇင်ဘာလအတွင်း YSX OFFICIAL YOUTUBE CHANNEL မှ ထုတ်လွှင့်ပြသခွဲ ”

ရန်ကုန်စတော့အိတ်ချိန်းမှ လက်ရှိ စတော့ရှယ်ယာရင်းနှီးမြှုပ်နှံမှု ဈေးကွက်အခြေအနေနှင့် စတော့အိတ်ချိန်းစာရင်းဝင်ကုမ္ပဏီများ၏လုပ်ငန်းဆောင်ရွက်မှုအခြေအနေများကို ရင်းနှီးမြှုပ်နှံသူများ ပိုမိုသိရှိနိုင်စေရန် “YSX Stock Investment Virtual Series” အား ၂၀၂၁ ခုနှစ်၊ ဒီဇင်ဘာလအတွင်း YSX ၏ Official YouTube Channel မှတဆင့် အောက်ဖော်ပြပါဇယားအတိုင်း ထုတ်လွှင့်ပြသခွဲပါသည်။

On-Air Date	Video Title
4th Dec 2021	Insight Talks with FMI/MTSH
5th Dec 2021	Insight Talks with MCB/FPB
11th Dec 2021	Insight Talks with TMH/EFR
12th Dec 2021	Insight Talks with Amata / Investment Talks with Expert (SEGM)
18th Dec 2021	Investment Talks with Expert (YSX) / U Kyaw Myo Htoon
19th Dec 2021	Investment Presentation by MSEG / KBZSC
25th Dec 2021	Investment Presentation by CBSC / AYA Trust SC
26th Dec 2021	Investment Presentation by KTzRH / uabsc

ရန်ကုန်စတော့အိတ်ချိန်း၏ Viber Community Channel တွင်လည်း ဝင်ရောက် ကြည့်ရှုနိုင်ပါသည်။ \*ဝင်ရောက်ကြည့်ရှုရန် : [shorturl.at/lprHr](https://shorturl.at/lprHr)

### IMPORTANT NEWS ABOUT LISTED COMPANIES:

FMI 31| DEC 2021 pg.2

FMI ကုမ္ပဏီ ၏ (၃၀) ကြိမ်မြောက်နှစ်ပတ်လည်အထွေထွေ အစည်းအဝေး ကိုအွန်းလိုင်းစနစ် အသုံးပြု၍ ၂၀၂၂ ခုနှစ်၊ ဇန်နဝါရီလ (၃၁)ရက်နေ့တွင် ကျင်းပပြုလုပ်သွားမည်

MTSH 21| DEC 2021

MTSH ကုမ္ပဏီမှ ၂၀၂၀-၂၁ ဘဏ္ဍာရေးနှစ် အတွက် အဆိုပြု အမြတ်ဝေစု ရှယ်ယာတစ်စောင်လျှင် ကျပ် (၁၀၀) နှင့် အမြတ်ဝေစု ခံစားခွင့်ရှိသော အစုရှယ်ယာရှင်အဖြစ်အတည်ပြုရက် (RECORD DATE) ၊ EX- DIVIDEND DATE တို့ကို ထုတ်ပြန်ကြေညာ

MCB 22| NOV 2021

MCB ဘဏ်မှ အမှုဆောင်အရာရှိချုပ် (CEO) ခန့်အပ်ခြင်း

8| DEC 2021

MCB ဘဏ် ၏ (၂၉) ကြိမ်မြောက်နှစ်ပတ်လည် အထွေထွေ အစည်းဝေးကျင်းပ၊ အစည်းအဝေးဆုံးဖြတ်ချက်များထုတ်ပြန်

FPB 2| DEC 2021

FPB ဘဏ်၏ (၁၀) ကြိမ်မြောက်အထူးအစည်းအဝေးနှင့် (၃၀) ကြိမ်မြောက် နှစ်ပတ်လည် အထွေထွေ အစည်းဝေး ကို အွန်လိုင်း စနစ်ဖြင့် ၂၀၂၁ ခုနှစ် ဒီဇင်ဘာလ ၃၁ ရက်နေ့ တွင် ကျင်းပပြုလုပ်

AMATA 29| DEC 2021

(၄) ကြိမ်မြောက်နှစ်ပတ်လည် အထွေထွေ အစည်းဝေးကျင်းပ၊ အစည်းအဝေးဆုံးဖြတ်ချက်များထုတ်ပြန်

FMI MTSH TMH EFR AMATA

DECEMBER | 2021

၂၀၂၀ -၂၀၂၁ ဘဏ္ဍာရေးနှစ်အတွက်စာရင်းစစ်ဆေးပြီးသော ဘဏ္ဍာရေးရှင်းတမ်းများ နှင့် စီမံခန့်ခွဲရေးအဖွဲ့၏ ဆွေးနွေးလေ့လာ သုံးသပ်ချက်အား ထုတ်ပြန်

FMI MCB FPB AMATA

DECEMBER | 2021

၂၀၂၀ -၂၀၂၁ ဘဏ္ဍာရေးနှစ်အတွက် နှစ်ပတ်လည် အစီရင်ခံစာများ ထုတ်ပြန်

# LISTED COMPANY UPDATES

## (Q1-2021-22)

MTSH  
21|DEC 2021

၂၀၂၀-၂၁ ဘဏ္ဍာရေးနှစ် အတွက် အဆိုပြုအမြတ်ဝေစု နှင့် အမြတ်ဝေစု ခံစားခွင့်ရှိသော အစုရှယ်ယာရှင် အဖြစ်အတည်ပြုရက် (RECORD DATE) ၊ EX-DIVIDEND DATE တို့ကို ထုတ်ပြန်ကြေညာ

Myanmar Thilawa SEZ holdings Public Company (MTSH) ကုမ္ပဏီ ၏ ဒါရိုက်တာအဖွဲ့ အစည်း အဝေး မှ ၂၀၂၀-၂၁ ဘဏ္ဍာရေးနှစ် အတွက် သာမန် အစုရှယ်ယာ တစ်စုလျှင် အမြတ်ဝေစုကျပ် (၁၀၀) နှုန်းဖြင့်ခွဲဝေပေးရန် ဆုံးဖြတ်ခဲ့ကြောင်းထုတ်ပြန်ကြေညာခဲ့ပါသည်။ အမြတ်ဝေစုခံစားခွင့်ရှိသော အစုရှယ်ယာရှင်အဖြစ်အတည်ပြုရက် (Record Date) နှင့် (Ex-Dividend Date) တို့ အောက်ပါ အသေးစိတ်ဇယား ကြည့်ရှုနိုင်ပါသည်။

- Last day to Trade
- Ex-dividend date\*
- Record date\*\*
- Dividend per share
- Total dividend payout
- Dividend payment date
- February 1, 2022 (Tuesday)
- February 2, 2022 (Wednesday)
- February 4, 2022 (Friday)
- Kyat 100
- Kyat 3,892.915 million
- To be announced later

အမြတ်ဝေစုထုတ်ပေးမည့်ရက်အား (၉) ကြိမ်မြောက်နှစ်ပတ်လည် အထွေထွေ အစည်းဝေး ကျင်းပပြီးနောက် တွင် ထုတ်ပြန်ကြေညာပေးသွားမည်ဖြစ်ပါသည်။ အသေးစိတ်ကိုကြည့်ရှုရန် - [https://ysx-mm.com/wp-content/uploads/2021/12/dd\\_00002\\_mm\\_20211221.pdf](https://ysx-mm.com/wp-content/uploads/2021/12/dd_00002_mm_20211221.pdf)

FMI  
31|DEC 2021

FMI ကုမ္ပဏီ ၏ (၃၀) ကြိမ်မြောက်နှစ်ပတ်လည်အထွေထွေအစည်းအဝေးကျင်းပရန်ကြေညာ

First Myanmar Investment Public Company (FMI) ကုမ္ပဏီ ၏ (၃၀) ကြိမ်မြောက်နှစ်ပတ်လည် အထွေထွေအစည်းအဝေး အား အွန်းလိုင်းစနစ် အသုံးပြု၍ ၂၀၂၂ ခုနှစ်၊ ဇန်နဝါရီလ (၃၁)ရက်နေ့တွင် ကျင်းပပြုလုပ်သွားမည်ဖြစ်ကြောင်း ၂၀၂၁ ခုနှစ်၊ ဒီဇင်ဘာလ (၃၁) ရက်နေ့တွင် အစုရှယ်ယာရှင်များ သို့အသိပေးအကြောင်းကြားထားပါသည်။ အသေးစိတ်ကိုကြည့်ရှုရန် - [https://ysx-mm.com/wp-content/uploads/2021/12/dd\\_00001\\_20211231\\_3.pdf](https://ysx-mm.com/wp-content/uploads/2021/12/dd_00001_20211231_3.pdf)

MCB  
29|DEC 2021

MCB ဘဏ် ၏ (၂၉) ကြိမ်မြောက်နှစ်ပတ်လည် အထွေထွေ အစည်းဝေးကျင်းပပြုလုပ် အစည်းအဝေးဆုံးဖြတ်ချက်များထုတ်ပြန်

မြန်မာနိုင်ငံသားများဘဏ်(MCB)၏ (၂၉) ကြိမ်မြောက်နှစ်ပတ်လည် အထွေထွေ အစည်းဝေးကို အွန် လိုင်းစနစ်ဖြင့် ၂၀၂၁ ခုနှစ်၊ ဒီဇင်ဘာလ ၁၉ ရက်နေ့ တွင် ကျင်းပပြုလုပ်ခဲ့ပြီး အစည်းအဝေး ဆုံး ဖြတ်ချက်များကို အများပြည်သူ အစုရှယ်ယာရှင်များအား ထုတ်ပြန်ကြေညာခဲ့ပါသည်။အသေးစိတ် ကိုကြည့်ရှုရန် - [https://ysx-mm.com/wp-content/uploads/2021/12/dd\\_00003\\_mm\\_20211222.pdf](https://ysx-mm.com/wp-content/uploads/2021/12/dd_00003_mm_20211222.pdf)

FPB  
29|DEC 2021

FPB ဘဏ်၏ (၁၀) ကြိမ်မြောက်အထူးအစည်းအဝေးနှင့် (၃၀) ကြိမ်မြောက် နှစ်ပတ်လည် အထွေထွေ အစည်းဝေး ကျင်းပပြုလုပ်

ပထမပုဂ္ဂလိကဘဏ် (FPB) ၏ (၁၀) ကြိမ်မြောက်အထူး အစည်းအဝေးနှင့် (၃၀) ကြိမ်မြောက် နှစ်ပတ် လည် အထွေထွေ အစည်းဝေး ကို အွန်လိုင်းစနစ်ဖြင့် ၂၀၂၁ ခုနှစ်၊ ဒီဇင်ဘာလ ၃၁ ရက်နေ့ တွင် ကျင်းပပြုလုပ်ခဲ့ပါသည်။အသေးစိတ်ကိုကြည့်ရှုရန် - [https://ysx-mm.com/wp-content/uploads/2022/01/dd\\_00004\\_mm\\_20220106\\_1.pdf](https://ysx-mm.com/wp-content/uploads/2022/01/dd_00004_mm_20220106_1.pdf)

AMATA  
29|DEC 2021

AMATA ကုမ္ပဏီ၏ (၄) ကြိမ်မြောက်နှစ်ပတ်လည် အထွေထွေ အစည်းဝေးကျင်းပပြုလုပ် အစည်းအဝေးဆုံးဖြတ်ချက်များထုတ်ပြန်

AMATA ကုမ္ပဏီ၏ (၄) ကြိမ်မြောက်နှစ်ပတ်လည် အထွေထွေ အစည်းဝေးကို အွန်လိုင်းစနစ်ဖြင့် ၂၀၂၁ ခုနှစ်၊ ဒီဇင်ဘာလ ၂၉ ရက်နေ့ တွင် ကျင်းပပြုလုပ်ခဲ့ပြီး အစည်းအဝေးဆုံးဖြတ်ချက်များကို အများပြည်သူ အစုရှယ်ယာရှင်များအား ထုတ်ပြန်ကြေညာခဲ့ပါသည်။အသေးစိတ်ကိုကြည့်ရှုရန် - [https://ysx-mm.com/wp-content/uploads/2021/12/dd\\_00007\\_mm\\_20211229.pdf](https://ysx-mm.com/wp-content/uploads/2021/12/dd_00007_mm_20211229.pdf)

MCB  
22|NOV 2021

MCB ဘဏ်မှ အမှုဆောင်အရာရှိချုပ် (CEO) ခန့်အပ်ခြင်း

မြန်မာနိုင်ငံသားများဘဏ်(MCB)သည် ပိုမိုစနစ်ကျနဖွံ့ဖြိုး တိုးတက်သော ဘဏ်တစ်ခု ဖြစ်လာစေရေး ရည်ရွယ်၍ မြန်မာနိုင်ငံတော် ဗဟိုဘဏ်၏ အတည်ပြုချက်ဖြင့် ၂၀၂၁ ခုနှစ်၊ နိုဝင်ဘာလ (၁၆) ရက်နေ့တွင် Mr. Govinda Gurung အားအမှုဆောင်အရာရှိချုပ်(CEO)အဖြစ်ခန့်အပ် တာဝန်ပေးကြောင်းအများပြည်သူအစုရှယ်ယာရှင်များကို ထုတ်ပြန် ကြေညာခဲ့ပါသည်။

အသေးစိတ်ကိုကြည့်ရှုရန် - [shorturl.at/efyEL](http://shorturl.at/efyEL)

FMI | MTSH | TMH | EFR | AMATA  
DECEMBER | 2021

၂၀၂၀ - ၂၀၂၁ ဘဏ္ဍာရေးနှစ်အတွက်စာရင်းစစ်ဆေးပြီး သော ဘဏ္ဍာရေးရှင်းတမ်းများ နှင့် စီမံခန့်ခွဲရေးအဖွဲ့၏ ဆွေးနွေးလေ့လာသုံးသပ်ချက်အား ထုတ်ပြန်

FMI ကုမ္ပဏီ၊ MTSH ကုမ္ပဏီ၊ TMH ကုမ္ပဏီ၊ EFR ကုမ္ပဏီ နှင့် AMATA ကုမ္ပဏီများမှ ၂၀၂၀ - ၂၀၂၁ ဘဏ္ဍာရေးနှစ် အတွက် စာရင်းစစ်ဆေးပြီးသော ဘဏ္ဍာရေးရှင်းတမ်းများ နှင့် စီမံခန့်ခွဲရေးအဖွဲ့၏ ဆွေးနွေးလေ့လာသုံးသပ်ချက်များ ကိုထုတ်ပြန်ကြေညာခဲ့ပါသည်။

အသေးစိတ်ကိုကြည့်ရှုရန် -

- FMI: [shorturl.at/xBCX3](http://shorturl.at/xBCX3)
- MTSH: [shorturl.at/evCEM](http://shorturl.at/evCEM)
- TMH: [shorturl.at/sEK13](http://shorturl.at/sEK13)
- EFR: [shorturl.at/nqFIR](http://shorturl.at/nqFIR)
- AMATA: [shorturl.at/hprKN](http://shorturl.at/hprKN)

FMI | MCB | FPB | AMATA  
DECEMBER | 2021

၂၀၂၀ - ၂၀၂၁ ဘဏ္ဍာရေးနှစ်အတွက် နှစ်ပတ်လည် အစီရင်ခံစာများ ထုတ်ပြန်

FMI ကုမ္ပဏီ၊ MCB ဘဏ်၊ FPB ဘဏ် နှင့် AMATA ကုမ္ပဏီများမှ ၎င်းတို့၏ ၂၀၂၀ - ၂၀၂၁ ဘဏ္ဍာရေးနှစ် အတွက် နှစ်ပတ်လည် အစီရင်ခံစာများ ကို အများပြည်သူ အစုရှယ်ယာရှင်များ ဖတ်ရှုနိုင်ရန် ထုတ်ပြန် ကြေညာခဲ့ပါ သည်။

အသေးစိတ်ကိုကြည့်ရှုရန် -

- FMI: [shorturl.at/pxDX7](http://shorturl.at/pxDX7)
- MCB: [shorturl.at/tGM08](http://shorturl.at/tGM08)
- FPB: [shorturl.at/elA69](http://shorturl.at/elA69)
- AMATA: [shorturl.at/cbTB3](http://shorturl.at/cbTB3)

STATISTICS AT A GLANCE (MAIN BOARD)

၂၀၂၁-၂၂ ဘဏ္ဍာနှစ် ၏ပထမသုံးလပတ်အတွင်း YSX ဈေးကွက်အခြေအနေ	Q4-20-21 (JULY - SEPT)	Q1-21-22 (OCT - DEC)	% CHANGE
အရောင်းအဝယ်ပြုလုပ်သည့် ရက်စုစုပေါင်း	56	56	
စာရင်းဝင်စတော့ရှယ်ယာအရေအတွက်	7	7	
(30-12-2021) စတော့အညွှန်းကိန်း (MYANPIX)	402.14	392.86	(2.3)%
အရောင်းအဝယ်ဖြစ်မြောက်သည့် ရှယ်ယာစောင်ရေစုစုပေါင်း	279399	189571	(32.1)%
နေ့စဉ်ပျမ်းမျှအရောင်းအဝယ်ဖြစ်မြောက်သည့် ရှယ်ယာစောင်ရေ	4989	3385	(32.1)%
အရောင်းအဝယ်ဖြစ်မြောက်သည့် စတော့ရှယ်ယာတန်ဖိုးစုစုပေါင်း (ကျပ်သန်းပေါင်း)	1329.16	971.54	(26.9)%
နေ့စဉ်ပျမ်းမျှအရောင်းအဝယ်ဖြစ်မြောက်သည့် စတော့ရှယ်ယာတန်ဖိုး (ကျပ်သန်းပေါင်း)	23.73	17.35	(26.9)%
(30-12-2021) ဈေးကွက်တန်ဖိုးစုစုပေါင်း (ကျပ်သန်းပေါင်း)	699,575	683,434	(2.3)%

QUARTERLY STOCK PERFORMANCE (Q1-2021-22)


၂၀၂၁-၂၂ ဘဏ္ဍာနှစ် ၏ ပထမ သုံးလပတ်အတွင်း စတော့ရှယ်ယာများ၏ဈေးနှုန်းအတက်အကျအားတင်ပြခြင်း

FMI



ရှယ်ယာစောင်ရေစုစုပေါင်း- 34839  
တန်ဖိုးစုစုပေါင်း (ကျပ်သန်းပေါင်း)- 302

MTSH



ရှယ်ယာစောင်ရေစုစုပေါင်း- 127404  
တန်ဖိုးစုစုပေါင်း (ကျပ်သန်းပေါင်း)- 402

MCB



ရှယ်ယာစောင်ရေစုစုပေါင်း- 519  
တန်ဖိုးစုစုပေါင်း (ကျပ်သန်းပေါင်း)- 4

FPB



ရှယ်ယာစောင်ရေစုစုပေါင်း- 10389  
တန်ဖိုးစုစုပေါင်း (ကျပ်သန်းပေါင်း)- 210

TMH




ရှယ်ယာစောင်ရေစုစုပေါင်း- 5944  
တန်ဖိုးစုစုပေါင်း (ကျပ်သန်းပေါင်း)- 15

EFR




ရှယ်ယာစောင်ရေစုစုပေါင်း- 7831  
တန်ဖိုးစုစုပေါင်း (ကျပ်သန်းပေါင်း)- 22

AMATA



ရှယ်ယာစောင်ရေစုစုပေါင်း- 2645  
တန်ဖိုးစုစုပေါင်း (ကျပ်သန်းပေါင်း)- 13

MYANPIX



ရှယ်ယာစောင်ရေစုစုပေါင်း- 189571  
တန်ဖိုးစုစုပေါင်း (ကျပ်သန်းပေါင်း)- 971